

↑ အိမ်လှည့်
ပို့ အိမ်ဆုတ်အိမ်ချ

အိမ် တက်ဆေးကျိုး




အိမ်လှည့်ဆေးကျိုး

ဆုတ်ခိုး တံသကိး ဒီး ပုလ
ပအဲဒ်အိ သုတ်တဖန်



ဆေးကျိုး

သုန လိတဲစိ,
ထဲဒ်ဘဲလဲဒ်, ခိန်ဖူထာန်,
လိပ်ပရၢ, မုတမုာ် ခးက
တဖန်



သမံသမိးကွန် ပုလၢပဃၢ

ဒီးပုအဂုန်အဂၢ လၢ အအိန်
ထဲတဂၢစီၤ မုာ်တမုာ် လိန်ဘန်
တၢ်မၤစၢၤ



🏠 Stay Home
🩺 Stay Healthy

STAY CONNECTED



STAY IN TOUCH

With friends and loved ones.



CONNECT

Using your phone, tablet, computer, letters, or cards.



CHECK IN ON NEIGHBORS

And other people who may be alone or need help.

